

တေန်ဂီ ကို ဂုံမွဲဒ်

Tingi and the cows

✎ Ingrid Schechter

🔗 Ingrid Schechter

💬 Bee Htaw Monzel

📊 2


🗨️ ဘာသာ မန် / English



တေန်ဂီ မိခင် ကရောမ် မိနော်ညးတေအ်။

...

Tingi lived with his grandmother.



သူ့ဟ် မင်္ဂံ ကရောမ် မိနောံသူဟ်။

...

He used to look after the cows with her.



ပုခွဲမဲ့တုၣ်ကွဲ ကောန်ပွာန်တအ် ကျင်။

...

One day the soldiers came.



ကောန်ပွာန်တအ် ကေတ်ဏာ ၵတအ်။

...

They took the cows away.



တေန်ဂီ ကို မိနော်ညးတေအ် ဒုဗြပ်ပါသုဒုဒဲသုဒုဒဲတုံ
အောပ်ဒိုင်။

...


Tingi and his grandmother ran away and hid.



ညားတအ် အောပ်ဒိုင် ပုဉဲအုပ် စိုက် တုဉ်ပိတ်။

...

They hid in the bush until night.



တဲပုန် ကောန်ပွာန်တအ် ကလေင်စိုပ်ကွင်ပုန်။

...

Then the soldiers came back.



မိနော် ဂြာပ်ပွက်လပ် တေန်ဂီ ကို တူးဆူ။

...

Grandmother hid Tingi under the leaves.



ကောန်ပုန်းမဲ့ကို လိုနီစုတ် လတူတော်နီ၊ ဆဂး ချေဟ် မံ
င်သ့ငိုတတ်။

...

One of the soldiers put his foot right on him,
but he kept quiet.



ကာလဇိုဟ်သိုပြ်ဂ် တေန်ဂီ ကို မိနော်ညးတေအ် တိ
တံကွင်မုဗ်း။

...

When it was safe, Tingi and his grandmother
came out.



ညးတၢ် ဂစၢ်န့ၣ်သ့ၣ် လဲၣ်ရဲ။

...

They crept home very quietly.





Global Storybooks

globalstorybooks.net

တေန်ဂီ ကို ဂုံဗျာန်

Tingi and the cows

 Ingrid Schechter

 Ingrid Schechter

 Bee Htaw Monzel (mnw)

